



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ  
 ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန  
 ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန

(ရေကြောင်းအန္တရာယ်ကင်းရှင်းရေး၊ လုံခြုံရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနခွဲ )

စာအမှတ်၊ SSE/NM/၀၄၅ / ၂၀၁၆  
 ရက်စွဲ၊ ၂၀၁၆ - ခုနှစ်၊ ဒီဇင်ဘာလ (၂၇ ) ရက်။

အကြောင်းအရာ။ ။ ရေကြောင်းသတိပေးချက် ထုတ်ပြန်ခြင်းကိစ္စ။

ရည် ညွှန်း ချက် ။ ။ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ (၁၆.၁၂.၂၀၁၆) ရက်စွဲပါ စာအမှတ်၊ပဆ-(၃)/Notice - DMA/ ၂၀၁၆ (၁၄၂)

၁။ အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ရေနံရှာဖွေတူးဖော်ရေးလုပ်ငန်းများတွင် အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသော SHELL MYANMAR ENERGY PTE LED သည် ကမ်းလွန်ရေနက်ပိုင်းလုပ်ကွက်အမှတ် AD-10, AD-11 နှင့် AD-12 တို့တွင် 3D Seismic Survey တိုင်းတာရေးလုပ်ငန်းများကို တိုင်းတာရေးရေယာဉ် R/V POLARCUS AMANI (Call Sign : C6ZD3) ဖြင့် (၁၇.၀၁.၂၀၁၇) ရက်နေ့မှ (၂၃.၀၂.၂၀၁၇) ရက်နေ့အထိ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

၂။ 3D Seismic Survey တိုင်းတာဆောင်ရွက်မည့် ဧရိယာကိုဖော်ပြသည့် Coordinates များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

| Point | Latitude         | Longitude        |
|-------|------------------|------------------|
| A     | 18° 15' 37.51" N | 90° 57' 47.57" E |
| B     | 17° 53' 47.46" N | 91° 31' 47.08" E |
| C     | 17° 32' 52.67" N | 91° 17' 05.77" E |
| D     | 18° 00' 27.37" N | 90° 34' 05.44" E |
| E     | 18° 15' 28.84" N | 90° 44' 34.24" E |

၃။ သို့ဖြစ်ပါ၍ ကမ်းလွန်ရေနက်ပိုင်းလုပ်ကွက်အမှတ် AD-10, AD-11 နှင့် AD-12 တို့တွင် 3D Seismic Survey တိုင်းတာရေးလုပ်ငန်းများကို တိုင်းတာရေးရေယာဉ် R/V POLARCUS

AMANI (Call Sign : C6ZD3) ဖြင့် (၁၇.၀၁.၂၀၁၇) ရက်နေ့မှ (၂၃.၀၂.၂၀၁၇) ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်နေစဉ် လုပ်ငန်းကြန့်ကြာမှု မဖြစ်ပေါ်စေရေးအတွက် အထက်ဖော်ပြပါ လုပ်ငန်းခွင်ဆောင်ရွက်မည့်ဧရိယာမှ (၄) ကီလိုမီတာ ပတ်လည်အတွင်း သင်္ဘောကြီး/ ငယ်များ၊ ကုန်တင် စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗန်များ ဖြတ်သန်းသွားလာခြင်းနှင့် ကျောက်ချရပ်နားခြင်း၊ ငါးဖမ်းဆီးခြင်းနှင့် ငါးဖမ်းကိရိယာများ ချထားခြင်း မပြုကြပါရန်နှင့် အဆိုပါဧရိယာအနီးမှလွတ်ကင်းစွာ သတိပြုမောင်းနှင်သွားကြပါရန် ရေကြောင်းသတိပေးချက် (Notice to Mariners) အား ထုတ်ပြန် ကြေညာအပ်ပါသည်။

ညွှန်ကြားရေးမှူးချုပ်(ကိုယ်စား)  
မြင့်ဦး-ညွှန်ကြားရေးမှူး(SSE)

ဖြန့်ဝေခြင်း-

- ၁။ တပ်မှူး၊ ရေတပ်ပင်မတိုင်းတာရေးတပ်၊ ကမ်းနားလမ်း၊ရန်ကုန်မြို့၊
- ၂။ ညွှန်ကြားရေးမှူးချုပ်၊ ငါးလုပ်ငန်းဦးစီးဌာန၊
- ၃။ မန်နေဂျင်းဒါရိုက်တာ၊ မြန်မာ့ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်း၊
- ၄။ ညွှန်ကြားရေးမှူးချုပ်၊ အကောက်ခွန်ဦးစီးဌာန၊
- ၅။ ဦးဆောင်ညွှန်ကြားရေးမှူး၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊
- ၆။ ဦးဆောင်ညွှန်ကြားရေးမှူး၊ မြန်မာ့ကြွေထည်မြေထည်လုပ်ငန်း၊
- ၇။ ဦးဆောင်ညွှန်ကြားရေးမှူး၊ မြန်မာ့ရေနံနှင့်ဓာတုဗေဒလုပ်ငန်း၊
- ၈။ ဦးဆောင်ညွှန်ကြားရေးမှူး၊ မြန်မာ့သစ်လုပ်ငန်း၊
- ၉။ ဥက္ကဋ္ဌ၊ ငါးလုပ်ငန်းအဖွဲ့ချုပ်၊ ရန်ကုန်မြို့၊
- ၁၀။ ကမ်းရိုးတန်းသွား သင်္ဘောပိုင်ရှင်များအသင်း၊
- ၁၁။ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊
- ၁၂။ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊
- ၁၃။ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊
- ၁၄။ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊